

မာဝါကာ

- စာရေးသူအမှာ

- ၁။ နားလည်မှုတွေနဲ့ လျှောက်လှမ်းပါ
- ၂။ ဘဝသေနေတဲ့သူ မဖြစ်စေနဲ့
- ၃။ အေးချမ်းစွာ ရှင်သန်နိုင်ဖို့
- ၄။ အမှန်ပြင်နိုင်အောင် ကြိုးစားပါ
- ၅။ အသွားအပြန် ရှိတယ်
- ၆။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတဲ့အခါ
- ၇။ မနာလို မဖြစ်နဲ့
- ၈။ အချိန်ရတိုင်း
- ၉။ ကိုယ့်ခြေထောက်ပေါ် ရပ်တည်ပါ
- ၁၀။ အကျိုးရှိပါတယ်
- ၁၁။ ကိုယ်ခံရတော့မှ
- ၁၂။ ရင်ထဲမှာတရားရှိပါစေ
- ၁၃။ အတ္တမာနတွေ လွှမ်းမိုးနေရင်
- ၁၄။ သေချာသုံးသပ်ပြီးမှလုပ်ပါ
- ၁၅။ ကံတရားကိုတော့ ယှဉ်ပြိုင်လို့ မရနိုင်ဘူး
- ၁၆။ ပြင်ဆင်ထားပါ
- ၁၇။ အချိန်ရှိတုန်းလေးမှာ
- ၁၈။ ကိုယ့်ကိုယ်ကိုယ် ဆုံးမပါ
- ၁၉။ သူတစ်ပါးကြောင့်မဟုတ်ဘူး
- ၂၀။ ခုင့်လွှတ်နိုင်အောင် ကြိုးစားပါ
- ၂၁။ ခဏလေးပဲခံစားကြည့်ပါ
- ၂၂။ နီးလျက်ဝေးရမှာကြောက်ရင်
- ၂၃။ စွန့်လွှတ်နိုင်အောင် ကြိုးစားပါ
- ၂၄။ ကိုယ့်အတွက် အချိန်မရှိဖြစ်နေမယ်
- ၂၅။ တစ်ယောက်ထဲနေတတ်အောင် သင်ယူပါ
- ၂၆။ အချိန်တိုင်းမဟုတ်ရင်တောင်

- ၂၇။ စိတ်ဓာတ်မကျလိုက်ပါနဲ့
- ၂၈။ စွန့်လွှတ်လိုက်ပါ
- ၂၉။ ချက်ချင်းတော့ ဖြစ်ချင်မှဖြစ်မယ်
- ၃၀။ မရှိသလောက်ရှားတယ်
- ၃၁။ အဆိုးဆုံးအကောင်း ဒွန်တွဲနေတာ
- ၃၂။ အချိန်တန်ရင်
- ၃၃။ လိုအပ်တာထက် ပိုမသွားစေနဲ့
- ၃၄။ အတိုင်းအတာပေတ ရှိပါစေ
- ၃၅။ သေချာပေါက် စွန့်လွှတ်ထားခဲ့ရမှာပါ
- ၃၆။ သင့်အပေါ်မှာ မူတည်ပါတယ်
- ၃၇။ စိတ်ဓာတ်လဲမကျနဲ့ အပျော်လဲမလွန်နဲ့
- ၃၈။ ကြိုတင်ပြင်ဆင်ထားပါ
- ၃၉။ ဘယ်တော့မှ မမေ့ထိုက်သူ
- ၄၀။ သင်ကိုယ်တိုင်ပြန်ခံစားရမှာပါ
- ၄၁။ အထင်ကြီးခြင်းရဲ့ဆိုးကျိုး
- ၄၂။ မေတ္တာတရားကို လက်ကိုင်ထားပါ
- ၄၃။ ကြိုးစားနေချိန်မှာ
- ၄၄။ ပျက်စီးမသွားအောင် ကြိုးစားပါ
- ၄၅။ အချိန်ကြာလာတာနဲ့အမျှ
- ၄၆။ ကိုယ်မလိုချင်တဲ့အရာတွေ ပြန်ရတတ်တယ်
- ၄၇။ ကိုယ့်အကြောင်းပဲတွေးပါ
- ၄၈။ သူတစ်ပါးဆီက ပျော်လင့်မနေပါနဲ့
- ၄၉။ အကောင်းမြင်စိတ်နဲ့ နေတတ်တဲ့အခါ
- ၅၀။ မသိရင်အေးဆေးနေပါ
- ၅၁။ အင်အားနည်းများခြင်းတွေက
- ၅၂။ ကိုယ့်အတွက်အကျိုးမရှိရင်
- ၅၃။ ဘယ်သူကိုမှ မမှန်းမိပါစေနဲ့
- ၅၄။ နာကျင်မှုတွေခံစားရမှာကြောက်ရင်
- ၅၅။ တခြားစီဖြစ်နေတတ်တယ်

- ၄၄။ ၅၅။ ကိုယ်ကောင်းနေဖို့က အဓိကပါ
- ၄၅။ ၅၆။ စိတ်ကူးနဲ့ အလုပ်မလုပ်ပါနဲ့
- ၄၆။ ၅၇။ ဘယ်သူမှ မလွှတ်ကင်းနိုင်ဘူး
- ၄၇။ ၅၈။ သေခြင်းတရားကလွဲရင်
- ၄၈။ ၅၉။ စိတ်ထားမတတ်ရင်
- ၄၉။ ၆၀။ အမှန်းတရားတွေကို ဥပေက္ခာပြုလိုက်ပါ
- ၅၀။ ၆၁။ သူ့အလိုလို ပျောက်ကွယ်သွားမယ်
- ၅၁။ ၆၂။ အချိန်ကို အလကားမဖြုန်းလိုက်ပါနဲ့
- ၅၂။ ၆၃။ သင့်ရဲ့ကြိုးစားခြင်းတွေကသာ
- ၅၃။ ၆၄။ ကျောခိုင်းလိုက်ပါ
- ၅၄။ ၆၅။ တန်ဖိုးထားတတ်ပါစေ
- ၅၅။ ၆၆။ အလိုလိုလည်နေတဲ့အမျိုး
- ၅၆။ ၆၇။ ကိုယ်ကပေးနိုင်အောင် ကြိုးစားပါ
- ၅၇။ ၆၈။ လက်တကမ်းအလိုမှာပဲ ရှိနေတတ်တယ်
- ၅၈။ ၆၉။ အပျော်လွန်ရင်
- ၅၉။ ၇၀။ လူမသေခင်နာမည်သေသွားတတ်တယ်
- ၆၀။ ၇၁။ အဆင်ပြေပြေနေနိုင်ဖို့
- ၆၁။ ၇၂။ စိတ်ဓာတ်မကောင်းရင်
- ၆၂။ ၇၃။ မေတ္တာမပျက်လိုက်ပါနဲ့
- ၆၃။ ၇၄။ အတွေးတွေကြောင့်
- ၆၄။ ၇၅။ မမြဲတာကို မြဲတယ်လိုထင်နေရင်
- ၆၅။ ၇၆။ လူပေါင်းများပြီး လမ်းမှားမရောက်အောင်
- ၇၇။ ၇၇။ ရည်ရွယ်ချက်ဦးတည်ချက် ရှိပါစေ
- ၇၈။ ၇၈။ ရင်ထဲကနေ ထုတ်ပယ်နိုင်အောင် ကြိုးစားပါ
- ၇၉။ ၇၉။ လိုအပ်မှပြော
- ၈၀။ ၈၀။ အလကားမဖြစ်စေနဲ့
- ၈၁။ ၈၁။ အမှန်းမဖက်ပဲ မေတ္တာတရားတွေနဲ့ရှင်သန်ပါ
- ၈၂။ ၈၂။ ကြောက်နေမယ်ဆိုရင်
- ၈၃။ ၈၃။ လက်တုံ့ပြန်ဖို့ မကြိုးစားလိုက်ပါနဲ့

- ၈၀။ ၈၄။ ဖြစ်လိုက်ပျက်လိုက်ပဲ
- ၈၁။ ၈၅။ ခွန်အားအသစ်တွေနဲ့ရှင်ဆိုင်ပါ
- ၈၂။ ၈၆။ နေရာတိုင်းအနိုင်မယူချင်နဲ့
- ၈၄။ ၈၇။ ကိုယ်တိုင်ဖန်တီးခွင့်ရအောင်လုပ်ပါ
- ၈၆။ ၈၈။ စောင့်ကြိုနေမှာအမှန်ပါ
- ၈၈။ ၈၉။ အလုပ်လုပ်ပါ မပျင်းပါနဲ့
- ၈၉။ ၉၀။ ဘဝကိုဖြစ်သလိုနေလိုက်မယ်ဆိုရင်
- ၉၀။ ၉၁။ အတ္တမာနတွေပြိုင်မနေပါနဲ့
- ၉၁။ ၉၂။ သင်ခန်းစာယူဖို့ကလွဲရင်
- ၉၂။ ၉၃။ အစွဲကင်းကင်းနဲ့ရှင်သန်လိုက်ပါ
- ၉၃။ ၉၄။ မပြုလုပ်ခင်မှာသေချာစဉ်းစားပါ
- ၉၄။ ၉၅။ သင့်ရဲ့ကြိုးစားခြင်းတွေကပဲ
- ၉၅။ ၉၆။ ရန်သူဖြစ်မှာကြောက်ရင်
- ၉၆။ ၉၇။ ယုံကြည်မှုတွေမလွန်ကွဲပါစေနဲ့
- ၉၈။ ၉၈။ ပြောင်းလဲနေတတ်တယ်
- ၉၉။ ၉၉။ ငါမရှိလိုမဖြစ်ဘူးလို့မတွေးလိုက်ပါနဲ့
- ၁၀၀။ ၁၀၀။ အမှားအမှန်ခွဲခြားတတ်ပါစေ
- ၁၀၁။ ၁၀၁။ အလကားမနေဘူးဆိုရင်
- ၁၀၂။ ၁၀၂။ ပတ်ဝန်းကျင်ကြောင့်ဆိုတာထက်
- ၁၀၃။ ၁၀၃။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးဆန်းစစ်ပါ
- ၁၀၄။ ၁၀၄။ စိတ်ကိုအလိုလိုက်ရင်
- ၁၀၅။ ၁၀၅။ ကိုယ့်ဆီပြန်လာတတ်တယ်
- ၁၀၆။ ၁၀၆။ အတတ်နိုင်ဆုံး ရယ်မောလိုက်ပါ
- ၁၀၇။ ၁၀၇။ လူကောင်းဆိုတာ
- ၁၀၈။ ၁၀၈။ ဒေါသနဲ့ဝေးနိုင်သမျှ ဝေးဝေးနေပါ
- ၁၀၉။ ၁၀၉။ လောကမှာ ရပ်တည်နေနိုင်ဖို့
- ၁၁၀။ ၁၁၀။ ရည်မှန်းချက်တွေ ပျက်စီးမသွားစေနဲ့
- ၁၁၁။ ၁၁၁။ အရိပ်တစ်ခုလို့လိုက်နေမှာ
- ၁၁၂။ ၁၁၂။ ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့

- ၁၁၂။ စိတ်နှုတ်တောင်မကြိနဲ့
- ၁၁၃။ နေတတ်ဖို့ပဲလိုပါတယ်
- ၁၁၄။ တခဏလေးအတွင်းမှာပဲ
- ၁၁၅။ အချိန်ကိုတန်ဖိုးထားပါ
- ၁၁၆။ ကိုယ့်တာဝန်ပဲ
- ၁၁၇။ စိတ်ကောင်းမွေးပါ
- ၁၁၈။ သင့်ဘဝပဲနစ်နာမှာ
- ၁၁၉။ ကိုယ်အပေါ်ကောင်းနေတိုင်း
- ၁၂၀။ ပျက်စီးခြင်းအကြောင်း
- ၁၂၁။ ဘဝကို အစွဲမပေးပဲကြိုးစားပါ
- ၁၂၂။ ပတ်ဝန်းကျင်ဆိုတာ
- ၁၂၃။ လူတိုင်းကတော့ နားလည်ပေးနိုင်မှာမဟုတ်ဘူး
- ၁၂၄။ ခွန်အားအဖြစ်အသုံးချလိုက်ပါ
- ၁၂၅။ သင်ယူတတ်မယ်ဆိုရင်
- ၁၂၆။ ခပ်ဝေးဝေးမှာနေလိုက်ပါ
- ၁၂၇။ လုပ်စရာရှိတာဆက်လုပ်ပါ
- ၁၂၈။ မသေချာဘူး
- ၁၂၉။ မိမိမှာရှိအောင်ကြိုးစားပါ
- ၁၃၀။ လွယ်လွယ်လေးနဲ့ပျက်စီးမသွားအောင်
- ၁၃၁။ ကိုယ်တိုင်ဖန်တီးယူပါ
- ၁၃၂။ မခွဲခြားတာကောင်းပါတယ်
- ၁၃၃။ မထိန်းချုပ်နိုင်ဘူးဆိုရင်
- ၁၃၄။ ရပ်နေလို့မရဘူး
- ၁၃၅။ ယုံကြည်မှုတွေမလွန်ကွဲဖို့ပဲလိုတာပါ
- ၁၃၆။ အကောင်းဆုံးတွေကိုရယူဖို့
- ၁၃၇။ ကိုယ့်မှာရှိနေတဲ့ အပြုံးချိုချိုလေးတွေနဲ့
- ၁၃၈။ ကိုယ်စွမ်းနိုင်သလောက်
- ၁၃၉။ နားလည်ပေးဖို့ခက်တယ်
- ၁၄၀။ သူ့နေရာမှာ ငါဆိုရင်

- ၁၄၇။ ၀
- ၁၄၈။ ၀
- ၁၄၉။ ၀
- ၁၅၀။ ၀
- ၁၅၁။ ၀
- ၁၅၂။ ၀
- ၁၅၃။ ၀
- ၁၅၄။ ၀
- ၁၅၅။ ၀
- ၁၅၆။ ၀
- ၁၅၇။ ၀
- ၁၅၈။ ၀
- ၁၅၉။ ၀
- ၁၆၀။ ၀
- ၁၆၁။ ၀
- ၁၆၂။ ၀
- ၁၆၃။ ၀
- ၁၆၄။ ၀
- ၁၆၅။ ၀
- ၁၆၆။ ၀
- ၁၆၇။ ၀
- ၁၆၈။ ၀
- ၁၆၉။ ၀
- ၁၇၀။ ၀
- ၁၇၁။ ၀
- ၁၇၂။ ၀
- ၁၇၃။ ၀
- ၁၇၄။ ၀
- ၁၇၅။ ၀
- ၁၇၆။ ၀
- ၁၇၇။ ၀
- ၁၇၈။ ၀
- ၁၇၉။ ၀
- ၁၈၀။ ၀
- ၁၈၁။ ၀
- ၁၈၂။ ၀
- ၁၈၃။ ၀
- ၁၈၄။ ၀
- ၁၈၅။ ၀
- ၁၈၆။ ၀
- ၁၈၇။ ၀
- ၁၈၈။ ၀
- ၁၈၉။ ၀
- ၁၉၀။ ၀
- ၁၉၁။ ၀
- ၁၉၂။ ၀
- ၁၉၃။ ၀
- ၁၉၄။ ၀
- ၁၉၅။ ၀
- ၁၉၆။ ၀
- ၁၉၇။ ၀
- ၁၉၈။ ၀
- ၁၉၉။ ၀
- ၂၀၀။ ၀
- ၂၀၁။ ၀
- ၂၀၂။ ၀
- ၂၀၃။ ၀
- ၂၀၄။ ၀
- ၂၀၅။ ၀
- ၂၀၆။ ၀
- ၂၀၇။ ၀
- ၂၀၈။ ၀
- ၂၀၉။ ၀
- ၂၁၀။ ၀
- ၂၁၁။ ၀
- ၂၁၂။ ၀
- ၂၁၃။ ၀
- ၂၁၄။ ၀
- ၂၁၅။ ၀
- ၂၁၆။ ၀
- ၂၁၇။ ၀
- ၂၁၈။ ၀
- ၂၁၉။ ၀
- ၂၂၀။ ၀

- ၁၅၀။ ၁၅၀။ ခရီးအတူဆက်ဖို့ မလွယ်ပါဘူး
- ၁၅၁။ ၁၅၁။ ခဏတာပဲ အဆင်ပြေမယ်
- ၁၅၂။ ၁၅၂။ စိတ်ချမ်းသာချင်ရင်တော့
- ၁၅၃။ ၁၅၃။ မျှော်လင့်ချက်တွေ မပါစေနဲ့
- ၁၅၄။ ၁၅၄။ ကွာခြားနေတာကိုပဲ ကြည့်မနေနဲ့
- ၁၅၅။ ၁၅၅။ ပြင်သင့်တာပြင်ပါ
- ၁၅၆။ ၁၅၆။ အချိန်ရောက်ရင်
- ၁၅၇။ ၁၅၇။ လူယုံသတ်လို့သေမှာ ကြောက်ရင်
- ၁၅၈။ ၁၅၈။ အမှားနည်းအောင် ပြင်ဆင်ထားပါ
- ၁၅၉။ ၁၅၉။ ငွေကိုတန်ဖိုးထားပါ
- ၁၆၀။ ၁၆၀။ မိမိအပေါ်မှာ မူတည်ပါတယ်
- ၁၆၁။ ၁၆၁။ စိတ်ထားကောင်းရင်ပေါင်းပါ
- ၁၆၂။ ၁၆၂။ အသက်ရှင်ခွင့်ရတုန်းလေးမှာ
- ၁၆၃။ ၁၆၃။ အာမဘန္တေမခံလိုက်ပါနဲ့
- ၁၆၄။ ၁၆၄။ အတိတ်ကကြောင့် ဆုံလာတဲ့လူတိုင်းကို
- ၁၆၅။ ၁၆၅။ ရုန်းထွက်နိုင်အောင် ကြိုးစားပါ
- ၁၆၆။ ၁၆၆။ လူလောကမှာ ရပ်တည်နေနိုင်ဖို့
- ၁၆၇။ ၁၆၇။ ပျောက်သင့်တာ ပျောက်ပါ
- ၁၆၈။ ၁၆၈။ တိုင်းတာမှုတွေမှားခဲ့ကြလို့
- ၁၆၉။ ၁၆၉။ ကိုယ့်ရဲ့အကျင့်တွေကြောင့်
- ၁၇၀။ ၁၇၀။ အိပ်မက်တွေကို ဖျက်ဆီးမခံနဲ့
- ၁၇၁။ ၁၇၁။ နောင်တတွေ ခံစားရမှာကြောက်ရင်
- ၁၇၂။ ၁၇၂။ မတူညီတဲ့အရာသာတွေခံစားနိုင်ဖို့
- ၁၇၃။ ၁၇၃။ ဘယ်အရာနဲ့မှမလဲလိုက်ပါနဲ့
- ၁၇၄။ ၁၇၄။ အချိန်တွေနဲ့ တည်ဆောက်ထားတာ
- ၁၇၅။ ၁၇၅။ လိုက်ခံစားနေမယ်ဆိုရင်
- ၁၇၆။ ၁၇၆။ ပေးဆပ်သင့်တာ ပေးဆပ်ရမယ်
- ၁၇၇။ ၁၇၇။ သင့်ရဲ့ကြိုးစားမှုတွေကြောင့်